

[巴]担忧 ② = ဗျာဒိတ် ③ 在房椏上支撑脊樑的柱子  
 ဗျာကရာ ကဝါ <bya k-ya> = ကပျာကယာ  
 ဗျာကရုဏ်းကျမ်း နှ၊ <bya k-ron: kyan:> 【佛】《毘伽罗论》  
 ဗျာဆိုက် ကါ <bya hsait> 忧愁, 忧虑  
 ဗျာဆွေး နှ၊ <bya hswei:> 忧愁, 忧虑  
 ဗျာထို့ အါ <bya do'> 用于句尾的语气词, 有“大家”“诸位”的意思: စကားပြောသလိုရိုးရိုးရှင်းရှင်းရေးကြယ်မကောင်းပေဘူးလား ~ ။ 诸位如果写文章都象说话那样通俗易懂, 简单明了不是很好吗?  
 ဗျာထူး ကါ <bya htu:> 男子(在别人叫自己时)有礼貌地答应  
 ဗျာဒိတ် နှ၊ <bya deit> 【巴】【佛】佛的预言, 僧侣的嘱咐, 启示: ~ စကား 预言 / ~ ပန်း 佛的预言  
 ဗျာဒိတ်ခံ ကါ <bya deit khan> 听取佛的预言  
 ဗျာဒိတ်ထား ကါ <bya deit hta:> 佛预言, 佛启示, 同义词有: ဗျာဒိတ်ကြား၊ ဗျာဒိတ်ပေး၊ ဗျာဒိတ်ပြု၊ ဗျာဒိတ်မှား၊ ဗျာဒိတ်မှတ် စ  
 ဗျာဒိတ်ပြန် ကါ <bya deit pyan> 解释佛陀的预言  
 ဗျာဒိတ်ရ ကါ <bya deit ya'> = ဗျာဒိတ်ခံ  
 ဗျာဒိတ်ဦး နှ၊ <bya deit u:> 【佛】最先讲的预言, 最早的预言  
 ဗျာဒိ နှ၊ <bya di'> 【巴】病, 疾病, 病痛  
 ဗျာပါ နှ၊ <bya ba> = ဗျာပါရ  
 ဗျာပါကြီး ကါ <bya ba kyi:> 忧心如焚  
 ဗျာပါဆံ နှ၊ <bya ba zan> 妇女梳向耳后, 又从耳下向前微微翘起的鬓发: ~ ချသည် ။ ~ ဝေသည် ။ 妇女留鬓发。  
 ဗျာပါတကြီး ကဝါ <bya ba d-gyi:> 忧心如焚地: ~ ဖြစ်နေသည် ။ 很焦急。  
 ဗျာပါဝ နှ၊ <bya ba da'> 【巴】害人之心, 诡计: ဒီလူဟာ ~ဝိတက် အလွန်အားကြီးတဲ့လူပဲ။ 这是个诡计多端的人。  
 ဗျာပါပို ကါ <bya ba po> 担忧  
 ဗျာပါမိ နှ၊ <bya ba mi:> 担忧, 忧虑  
 ဗျာပါများ ကါ <bya ba mya:> = ဗျာပါကြီး  
 ဗျာပါရ နှ၊ <bya ba ra'> 【巴】忧虑, 担忧  
 ဗျာပါထိုင် ကါ <bya ba hlain> (书)忧愁, 烦恼  
 ဗျာပါသောက နှ၊ <bya ba thaw: ka'> 忧愁, 烦恼  
 ဗျာပါသင့် ကါ <bya ba thin'> 忧虑, 忧愁  
 ဗျာများ ကါ <bya mya:> ①忧虑, 忧愁: ခင်ဗျားဘာတွေ ~ နေတုံး။ 你在担忧什么? ②繁忙: ညွှန်သည်တွေလာလို့ ~ နေသလား။ 客人来了, 把你忙坏了吧?



ဗျာလောင် ကါ <bya laun> 焦急: ~ အောင်ပူပန်သည်။ 心急如焚。  
 ဗျာထိုင် ကါ <bya hlain> (书)忧心忡忡  
 ဗျာဝေ ကါ <bya wei> (诗)忧虑, 焦急  
 ဗျာသင့် ကါ <bya thin'> 忧虑, 发愁: ဦးထိုးကား ~ သွားရှာသည် ။ 吴多发起愁来。  
 ဗျား ပါ <bya:> ① = ဗျ ②(男)表示尊敬的语气  
 ဗျူရို နှ၊ <byu ro> [英bureau]局, 处, 办公署  
 ဗျူရိုကရေစီ နှ၊ <byu ro k-rei si> [英bureaucracy] 官僚政治: ~ ဝါဒ 官僚主义  
 ဗျူရိုကရက် နှ၊ <byu ro k-ret> [英bureaucrat] ①官僚 ②官僚主义者  
 ဗျူရက် နှ၊ <byu ret'> [英 burette] 【化】滴定管  
 ဗျူဟာ နှ၊ <byu ha'> 【巴】 = ဗျူဟာ  
 ဗျူဟာ နှ၊ <byu ha> ①战略 ②侍从护卫人员 ③部署: ~ အနုမြူလက်နက် 战略核武器 / မဟာ ~ 战略 / နည်း ~ 战术  
 ဗျူဟာကျင်း ကါ <byu ha kyin:> = ဗျူဟာခင်း  
 ဗျူဟာခင်း ကါ <byu ha khin:> ①打仗, 开战: စစ် ~ သည်။ 打仗。②(喻)到处都是: ခေါင်းလိမ်းဆီအနှံ့သည် ~ နေ၏။ 到处散发着发油的气味儿。  
 ဗျူဟာဆင် ကါ <byu ha hsin> = ဗျူဟာခင်း  
 ဗျူဟာမှူး နှ၊ <byu ha hmu:> 【军】作战部长  
 ဗျို ပါ <byo'> ①(男)哎!(应声) ②(男)喂!(呼喊声): ~ ဆရာကြီး။ 喂, 老师傅! ③(用于句尾)啦! ခပြီ ~ ။ 得到啦!  
 ဗျိုရေးဗျာရေး နှ၊ <byo' yei: bya yei:> 为群众服务的工作, 公益事务  
 ဗျိုဟစ် ကါ <byo' hit> = ဗျိုဟစ်  
 ဗျို ပါ <byo> (男)下辈对长辈或平辈之间回答时的语气相当于“哎”  
 ဗျို ပါ <byo:> (男)放在句子结尾表示招呼大家干某件事  
 ဗျိုထိုး ကါ <byo: hto:> = ဗျိုဟစ်  
 ဗျိုဟစ် ကါ <byo: hit> 招呼大家(集会), 呼唤: ဖိတ်စာကမ်း ရောမလိုပါဘူး။ ~ လိုက်ယင်ပြီးတာပါ။ 用不着什么请帖, 向大家招呼一声就行了。  
 ဗျောက် နှ၊ <byaut> = ဖြောက်  
 ဗျောက်ဆိုး နှ၊ <byaut o:> = ဖြောက်ဆိုး  
 ဗျိုက် နှ၊ <byait> 【植】刺黄檀 Dalbergia spinosa Roxb  
 ဗျိုင်း နှ၊ <byain:> 【动】鹭鸶: ~ ငန်း 大而颈有毛的鹭 / ~ နှ၊ ~ နို 或 ~ နှမ်း 赭色鹭 / ~ ပူ 白鹭 / ~ အောက် 赭色鹭 Egretta alba modesta (The Eastern large Egret)